

~ မြီးပြာ၊ ~ ရင်ဝါ 等种

- ပုစဉ်းရင်ကွဲ နှ၊ <b-zin: yin gwe:> 【动】蝉，知了
- ပုစုန် နှ၊ <b-zun> 【动】虾
- ပုစုန်ကျား နှ၊ <b-zun gya:> 【动】青虾
- ပုစုန်ကျော့ နှ၊ <b-zun gyaw'> 【动】对虾 (prawn)
- ပုစုန်ကျစ်စာ နှ၊ <b-zun kyit sa> 田蟹掏洞时挖出的小土坷拉
- ပုစုန်ချဉ် နှ၊ <b-zun gyin> (用整虾或虾仁、米饭和盐发酵腌制的)酸虾，用带皮整虾制的称为 အကောင်ချဉ် 用虾仁制的称为 အထုပ်ချဉ် 或 ဓားလှီးချဉ်
- ပုစုန်ခြေကျဲ နှ၊ <b-zun khyi gye:> 【植】腋花蓼 Polygonum Plebeium
- ပုစုန်ခြေကြွေပင် နှ၊ <b-zun khyi gywei bin> 【植】一种草药
- ပုစုန်ခြောက် နှ၊ <b-zun gyaut> 海米；虾干，分：ရွှေပုစုန်ခြောက်၊ ဒိုးခြောက် 等种
- ပုစုန်ခွံ နှ၊ <b-zun gun> ①虾壳 ②建筑物一种装饰性花纹
- ပုစုန်ခွက်ကြော် နှ၊ <b-zun gwet kyaw> 油炸虾饼
- ပုစုန်ငါးပိ နှ၊ <b-zun ng-pi'> 虾酱(用小虾加盐腌制的)，也称为：စိမ်းစားငါးပိ၊ မျဉ်ငါးပိ 或 မောင်းငါးပိ 等
- ပုစုန်စာ နှ၊ <b-zun za> 【植】①莲子草，虾钳菜，耐惊草，满天星 Alternanthera Sessilis, R.Br. ②蒹蓄，猪草芽，地蓼，大铁马鞭，也称为：မြက်ကြပ်ရွက်၊ မှိုကြပ်ရွက် Alternanthera Pungens
- ပုစုန်ဆီ နှ၊ <b-zun zi> ①虾子油 ②蟛蜞黄做的油
- ပုစုန်ဆိတ် နှ၊ <b-zun zeit> 小虾 (shrimp)
- ပုစုန်ညှပ် နှ၊ <b-zun hnyat> 虾蟹
- ပုစုန်တာရာ နှ၊ <b-zun ta ya> 【天】巨蟹座
- ပုစုန်ထုပ် နှ၊ <b-zun dout> 【动】螯虾，大海虾，大对虾 (Crayfish)
- ပုစုန်ထုပ်ကွေး I နှ၊ <b-zun dout kwei:> ①建筑物上的一种花纹 ②风铃、铃铛等上端的吊环部分 II ကဝါ <b-zun dout kwei:> 蟄伏着，~ ကဲ့လိုအိပ်လျက်ရှိသည်။ 蟄伏着睡觉。
- ပုစုန်ထောင် ကါ၊ <b-zun htaun> 安放篓子捕虾
- ပုစုန်ထုပ် နှ၊ <b-zun dout> = ပုစုန်ထုပ်
- ပုစုန်ထုပ်ကြီး နှ၊ <b-zun dout kyi:> 【动】龙虾
- ပုစုန်ဟေ့ချိတ် နှ၊ <b-zun baw' gyeit> 一种肉实体形中等的虾，也称为：ဟေ့ချိတ်
- ပုစုန်ဖောင် နှ၊ <b-zun phaun> 为了捕捞鱼虾，中间设罗网的两条并列的船或筏
- ပုစုန်ဖွဲ နှ၊ <b-zun phwe:> 虾米的壳屑
- ပုစုန်မျက်စိ နှ၊ <b-zun myet si'> = ဆိတ်မျက်လုံး
- ပုစုန်မြီးနီ နှ၊ <b-zun myi: ni> 红尾虾
- ပုစုန်ရေဆွဲ နှ၊ <b-zun yei zwe:> 一种淡水小虾，河虾

- ပုစုန်လေပေ့ခြောက် နှ၊ <b-zun lei bwei gyaut> 一种虾干，也称为：ပလော့ခြောက်
- ပုစုန်လုံး နှ၊ <b-zun lon:> 【动】蟛蜞，也叫做 လယ်ပုစုန်လုံး
- ပုစုန်လုံးတာရာ နှ၊ <b-zun lon: ta ya> = ပုစုန်တာရာ
- ပုစုန်လက်မစည် နှ၊ <b-zun let ma' si> 天帝释的大鼓(据说用大海虾螯制成)
- ပုစုန်လက်ရိုးစည် နှ၊ <b-zun let yo: si> = ပုစုန်လက်မစည်
- ပုစုန်ဝါကြီး နှ၊ <b-zun wa gyi:> 【植】罗氏草属植物 Rottboellia Striata
- ပုစုန်သဘက် နှ၊ <b-zun dh-bet> 【植】一种过江藤 Lippia Nodiflor
- ပုဆိုး နှ၊ <p-hso:> ①缅甸男子穿的筒裙，分：ကွင်းလုံး ~ ၊ တောင်ရှည် ~ 等种 ②布料，布：ဖယောင်း ~ 漆布
- ပုဆိုးကြမ်း နှ၊ <p-hso: gyan:> ①粗布筒裙 ②反当动物的瘤胃
- ပုဆိုးခါးပုံစာ နှ၊ <p-hso: g-bon za'> 男子穿筒裙时系于腰前部的筒裙头(成口袋状可装东西)
- ပုဆိုးချက်ပြုတ် နှ၊ <p-hso: khyet byout> 扎束男筒裙于肚脐的下部：~ ဝတ်ထားတယ်။ 筒裙扎束在脐下。
- ပုဆိုးပြုံ I နှ၊ <p-hso: gyon> 筒裙里面(喻：暗中，背后)，~ ထဲကလက်သီးပြုသည်။ 背后逞能。 II ကါ၊ <p-hso: khyon> 用筒裙蒙住全身和头部
- ပုဆိုးစ နှ၊ <p-hso: za'> ①做筒裙的布料 ②筒裙下沿：~ ထက်နင်းမိ၍လဲသွားသည်။ 因踩着筒裙下沿而摔倒。
- ပုဆိုးဆီး ကါ၊ <p-hso: hsi:> 穿筒裙
- ပုဆိုးတောင်ရှည် နှ၊ <p-hso: taun shei> = တောင်ရှည်ပုဆိုး
- ပုဆိုးတန်းတင် နှ၊ <p-hso: tan: tin> 缅甸时一种传统结婚仪式，在女子住处挂上某男子的筒裙表示该女子与其正式成婚：~ လင်မယား 正式结发夫妻
- ပုဆိုးဖွပ်ပျဉ် နှ၊ <p-hso: phut pyin> 搓衣板，洗衣板
- ပုဆိုးလက်နှိုး နှ၊ <p-hso: let hni:> 抹布，擦布
- ပုဆိုးသံလျှင်း နှ၊ <p-hso: than lyin:> = စောင်ပုခက်
- ပုဆိုးအိတ်ထောင့် နှ၊ <p-hso: eit htaun'> တောင်ရှည်ပုဆိုး 一端缝成的衣兜
- ပုဆစ် နှ၊ <p-hsit> 膝
- ပုဆစ်ထုပ် ကါ၊ <p-hsit tout> 跪：လူကြီးအနီးတွင်ကျုံ့ကြုံ့လေး ~ ထိုင်နေ၏။ 在成人旁边缩着身子规规矩矩地屈膝坐着。
- ပုဆစ်ရွေးထောက် ကါ၊ <p-hsit du: htaut> 跪
- ပုဆစ်ရွေးဝန်း နှ၊ <p-hsit du: wun:> 膝，膝盖
- ပုဆစ်ဝန်း နှ၊ <p-hsit wun:> = ပုဆစ်ရွေးဝန်း
- ပုဆိန် နှ၊ <p-hsein / paut hsein> 长柄斧
- ပုဆိန်ပေါက် ကဝါ၊ <p-hsein baut> 磕头如捣蒜：ပျမ်းသာခွင့် ပေးဘို့ ~ ရှိခိုးသည်။ 磕头如捣蒜地请求饶命。
- ပုဆိန်ရိုး နှ၊ <p-hsein yo:> (喻)卖国贼，民族败类